

- 象丝绸一样柔软。
 နှစ် နဝါ 〈nu' u〉 (古)年轻
 နှစ် ကာ 〈nu〉 ①患麻风病: ~ ကြောင် 干麻风病 / ~ စိ
 湿麻风病 / ~ ရွှေ့ (成)祸不单行 ②树叶卷缩: ဘာ
 ဇူာရွှေ့ပယ်ပင်အွေ့ကြတဲ့ ~ ကုန်ရတာလဲ။ 为什么茉莉花叶
 子全卷起来了?
- နှစ်တ် ကာ 〈nu htut〉 (麻风病患者)皮肤结节
 နှစ် နာ 〈nu na〉 麻风病,也称ကုန် 或အနာဂိုး
 နှစ် ကာ 〈nu we〉 = နှီး
 နှီး ကာ 〈nu〉 ①熟透,软,煮烂: အပဲသားကို ~ အောင်ချက်
 ပါ။ 把牛肉焖得烂些。/ စွဲ့ကိုရောထိမ်ထားလို ~ နေသည်။
 纸放在水里泡烂了。②(喻)机灵: သည်လိုကိုစွဲ့မျှာတော့ဘူး
 ကအတော် ~ ပါသည်။ 在这种事上他倒是很机灵的。
 နှီးည့် နဝါ 〈nu: nyan〉 文雅,柔和,嫩,细腻: ~ နှီးထွေး
 သောင်ခြည် 柔和温煦的阳光 / ~ သောအသားအရေး 细
 嫩的皮肤 / ~ သိမ်မွှေ့သောစိတ်နေသောထား 温柔的心
 肠
- နှီးညာ် နဝါ 〈nu: nyet〉 = နှီးည့်
 နှီးညာ် နဝါ 〈nu: nyut〉 性情温柔
 နှီးနပ် ကာ 〈nu: nat〉 ①烂熟: ဟင်: ~ ပြု။ 菜熟了。②乖
 巧,老练,干练: အပြောအဆို ~ သည်။ 说话老练。/ မို့လူ
 ကမရုပ်မျိုးဘူး, ကိုမိုင်းအင့်။ 这人不老练,别叫他干。
 နှီး I နာ 〈nei'〉 ①白天: ~ ကလေးထိန်းကျောင်း: ~ ကလေး
 ထိန်းဌာန 日托托儿所 / ~ ပုံ (演出的)日场 / ~ ရက်
 日子 / ~ အောင် 半天 / ~ ဦးဝါး 早点 ②天,日: အင်္ဂါး
 ~ 星期二 II ဒါ 〈nei'〉 天,日: စ ~ တည် 一天一夜
- နှေကောက် နာ 〈nei' gaut〉 ①付给临时工的工资 ②借债
 后每天要还的本息
 နှေကောင်:ရက်ပြတ် နာ 〈nei' gaun: yet myat〉 = နှေကောင်:
 ရက်သာ
 နှေကောင်:ရက်သာ နာ 〈nei' gaun: yet tha〉 吉祥的日子,黄
 道吉日
 နှေကျောင်းသား နာ 〈nei' kyaun: dha〉: 走读生
 နှေ့ကြိုးရက်ကြိုး နာ 〈nei' gyi: yet gyi:〉 节日
 နှေ့ကြာင်တောင် နာ 〈nei' kyaun taun〉 = နှောင်းကြာင်တောင်
 နှောင်း နာ 〈nei' gin:〉 中午十二点至三点左右的时间: ~
 စာ 午饭
 နှောင်းကြာင်တောင် နာ 〈nei' gin: kyaun taun〉 ①大白天,
 光天化日 ②中午
 နှောင်းနောလှယ် နာ 〈nei' gin: nei' le〉 中午
 နှောင်း: ကာ 〈nei' gyin:〉 当天: ကားစီးသွားလျှင် ~ ရောက်
 နိုင်ပါသည်။ 坐汽车去当天就可以到达。/ ~ ပြီးအောင်
 လုပ်ဆောင်ကြမည်။ 必须当天完成。
- နှောင်းညာင်း ကာ 〈nei' gyin: nya' gyin:〉 一朝一夕,朝
 夕之间: ~ ပင်ခေတ်မှတ်စီးတက်လာ့နိုင်မည်ဟုတ်။ 不可能在
 朝夕之间就实现现代化。
 နှောင်းပေါက် ကာ 〈nei' gyin: paut〉 当天到达: သိုင်မေးဘူး
 ~ နိုင်သည်။ 不太远,当天就能到达。
 နှောင်းပြီး ကာ 〈nei' gyin: bi:〉 当天完成: စက်ဘီးကို ~
 ပြင်ပေးပါသည်။ 当天就把自行车修完。
 နှောင်းပြန် ကာ 〈nei' gyin: byan〉 当天回来: နီးနီးကလေးပါး
 ~ ရောက်နိုင်ပါတယ်။ 很近,当天能返回来。
 နှောစာ နာ 〈nei' za〉 = နှောဆုံး
 နှောစား နာ 〈nei' za:〉 ①日薪制 ②临时工,短工: ~ ငွေး
 သည်။ 雇临时工。/ ~ လုပ်သည်။ 当临时工。/ ~ လုပ်သား
 临时工
 နှောစားလပေး နာ 〈nei' za: la' bei:〉 日薪月付制
 နှောစားလိုင်း ကာ 〈nei' za: lait〉 做短工,当临时工
 နှောစားလစော ကာ 〈nei' zei' la' zei' /nei' zi' la' zi'〉 (妊娠)
 足月
 နှောစားလ နာ 〈nei' zin〉 每天,日常: ~ လုပ်ငန်း: 日常工作 /
 ~ နှုန်းအေး 日益 / ~ ဆတင်းစာ 日报
 နှောစားလုပ်စု နာ 〈nei' zin hmat su'〉 = နှောစားလုပ်စု
 နှောစားလုပ်တမ်း နာ 〈nei' zin hmat tan:〉 日记,日志
 နှောစားလုပ်ဆက် ကာ 〈nei' zin yet hset〉 日以继夜,日夜不停
 နှောစားလုပ်သုံး ကာ 〈nei' zin thon:〉 日用,常用: ~ ပွဲးေးး
 日用品 / ~ ဓာတ်ဘာရ 常用词汇
 နှောစားလုပ်သူး နာ 〈nei' zwe:〉 日期: ~ မါသာစာတစောင် 一封没有写日期的信
 နှောစားလုပ်သူး နာ 〈nei' zwe: yet khyout〉 = ရှုတ်ချုပ်
 နှောစားလုပ်ဆက် ကာ 〈nei' zet yet hset〉 = နှောစားလုပ်ဆက်
 နှောစွမ်း နာ 〈nei' zun:〉 午前吃的斋食
 နှောညွှေး နာ 〈nei' nya' nyi〉 昼夜长短相同之日,即春分或
 秋分,也写做: နှောညွှေးချိန်၊ နှောညွှေးမှတ်၊ နှောညွှေးခါ၊ နှောညွှေးရုံ
 နှောမြှင့် ကာ 〈nei' nya' m-pyat〉 日夜不停地
 နှောတူဝါ ကာ 〈nei' t-du wa〉 经常,天天: ဝါးရေးအတွက်
 ~ လုံးပူးနေရာသည်။ 天天要为吃饭问题奔波。/ တံတား
 မိတ်ပတ်လည်တွင် ~ စောင်ရွောက်ကသောတပ်သားများ 每天
 守卫在大桥周围的士兵们
 နှောတာ နာ 〈nei' da〉 昼长: ~ တိုလာ့ပြီး 白天短了。
 နှောတုန်းတုန်း နာ 〈nei' ton: don:〉 光天化日之下,大白天
 နှောတူက် နာ 〈nei' dwet〉 劳动一天所得: ~ ဘယ်လောက်ရ⁹
 သလဲ။ 干一天挣多少钱? / ~ ရယ်ပြီးရေ့ပေါ့။ 获得一天的报酬就行了。
 နှောတူကိုကို ကာ 〈nei' dwet kait〉 ①(当日)收入多: စဲ
 နှောကိုရှိစားလုပ်စု ကာ တာဘဲ။ 一天可收入廿